

အဖုံးအော် နဲ့ <a-phon: a-out> 盖子, 遮盖物
 အဖော် နဲ့ <a- phet> ①合适的搭配物 ②伙伴, 搭档 ③对手: ~ မရှိလိုပေါင်မကားနိုင်ဘူး။ 没有对手打不成乒乓球。
 အဖက်တန် ကဲ <a- phet tan> 相配, 相称, 匹配, 通常用: အဖက်မတန် 不相配
 အဖက်စက် ကဲ <a- phet phet> 各方面: ~ တော်သော် 多面手, 全面发展的人
 အဖက်လပ် ကဲ <a-phet lout> 理睬, 来往, 打交道: ဒီကောင် မျှေးကိုယ်သူကဗျာ ~ မှာမဟုတ်ဘူး။ 这种人谁都不会理睬的。 / ကလေးနဲ့ ~ ရန်ဖြစ်မနေပါနဲ့ 別跟孩子争吵。
 အဖောက် နဲ့ <a-phaut> ①穿纬纱; 纺织时由梭带动横纱, 纬纱: ~ ချဉ် 纬纱 ②和的歌词, 快板的和句(“领唱”的反义词)
 အဖောက်အတိုင် နဲ့ <a- phaut a- tain> = အတိုင်အဖောက်
 အဖောက်အပြန် နဲ့ <a- phaut a- pyan> ①反动; 反常 ②通奸
 အဖောင်း နဲ့ <a- phaun:> 膨胀
 အဖောင်းအပွဲ နဲ့ <a- phaun: a- pwa:> 膨胀物
 အဖတ် နဲ့ <a-phat> ①读, 念, 默读: အရေး ~ အတွက် 写、读、算 ②(与液体相对而言)渣子, 块状物: ဆေးကောင်း လိုပ်တွေ ~ လိုက်ကွာကျသည်။ 药有效, 疾症治愈脱皮了。 ③附着在表面的片状物, 皮层
 အဖတ်ထော် ကဲ <a- phat hse> (喻)挽救, 挽回: ရှုံးနေသည် အခြေအနေကို ~ နိုင်ခဲ့လေသည်။ 挽救了败局。 / ~ မရပါ။ 无法挽回。
 အဖတ်ထင် ကဲ <a- phat tin> ①得到: ကလေးလေးယောက်မွေး တာတယောက်ပဲ ~ တယ်။ 生了四个小孩只活了一个。 / စနိုင်းအလပ်လုပ်ရတာစက်ဘိုးတစ်း ~ တယ်။ 干了整整一年, 只挣了一辆自行车。 ②落得: ထိုင်းရှင်းသားစားစားမှလုပ်ငန်း တွေပျက်ပြားသွားရတာပဲ ~ ခဲ့တယ်။ 只落得民族工业破产了。
 အဖတ်အရွတ် နဲ့ <a- phat a- yut> 朗读, 朗诵
 အပိုင် နဲ့ <a- pheit> ①邀请 ②溢出 ③ = အဖိုင်နေ့
 အပိုင်နေ့ နဲ့ <a- pheit nei> 守戒日的头一天
 အပိုင်ပိုင်အုပ်စုံ ကဲ <a- pheit pheit a- sin zin> 四溅, 飞溅: ထမင်းတွေ ~ ဖြစ်ကုန်တယ်။ 饭粒洒了一地。 / ရေကို ~ နဲ့သယ်လာတယ်။ 运来时水洒了一路。
 အပိုင်အဝ် နဲ့ <a- pheit a- sin> ①东西散落, 损耗: ~ မျှော်အောင်ကရှိကုန်သည်။ 应注意尽量避免损耗。 ②(喻)死亡: ထို့ကွဲပြောလိုပ်ရောဂါဖြစ်ပွားရာတွင် ~ ရှိကြောင်းသိရှိရသည်။ 得悉那个村子发生鼠疫有一些人死亡。
 အဖုံး ၃၁ <a- phout> ①煨的, 烤的, 烤制的食品: ကွန်းဥ ~ 烤红薯 ②(毛发等)一簇, 一束, 草丛 ③(女性)生

殖器
 အပန် နဲ့ <a- phan> ①次数, 回 ②涩味 ③清茶
 အပန်ခြားက် နဲ့ <a- phan gyaut> 茶叶
 အပန်တရာ ကဲ <a- phan t-ya> 一再, 多次地
 အပန်တရာတော် ကဲ <a- phan t-ya tei> 有多次经验, 经历多次: သည်လိုကိစ္စမျိုးကိုသူ ~ နေပြီ။ 这种事他已经经历过好多次了。
 အပန်တလဲ ကဲ <a- phan t- le: le:> 一再, 屡次
 အပန်ဖုန် ကဲ <a- phan ban> 一再, 多次
 အပန်ဖုန်အကြံမြှုပ်ကြံမြှုပ် ကဲ <a- phan ban a-kyein gyein> 一而再再而三地
 အပန်ပန်အခါခါ ကဲ <a-phan ban a-kha ga> 一而再, 再而三地
 အပန်ပန်အထပ်ထပ် ကဲ <a-phan ban a-htat htat> = အဖန်ဖုန်အခါခါ
 အဖော် နဲ့ <a-phan:> ①逮捕: ~ ခံရတယ်။ 被捕。 ②捕, 捉: 接(球等): ဒိုးသမားဘော ~ တော်တယ်။ 这个守门员很会接球。
 အဖမ်းအဆီး နဲ့ <a- phan: a- hsi:> ①捕, 捉; 接(球等) ②逮捕
 အဖျား နဲ့ <a-phya:> ①热病, 发烧: ~ တက်သည်။ 发烧。 / ~ ပျောက်ဆေး 退烧药 / ~ ရောဂါ 热病 ②疾病引起变化的体温: ကိုယ်သိပ်ပူနေလို့ ~ ဘယ်လောက်ရှိသလဲတိုင်းတွေ ပါ။ 身子发烫有多少度, 量一下吧! ③端, 末梢: ဤ ~ ပိုင်း 甘蔗的末梢部分 ④边缘: ရှား ~ မှာအိမ်တအိမ်ရှိတယ်။ 在村子边缘有一幢房子。 ⑤顶端, ပြတိက်၏ 博物馆的顶端 ⑥结尾部分: ခင်ဗျားစကားကအာရင်းမျိုး ~ မရှိနဲ့။ 你的话没头没尾。 ⑦最高官阶⑧远亲
 အဖျားကျုံ ကဲ <a- phya: kya:> 烧退, 退烧: ~ ဆေး 退烧药
 အဖျားကြီး ကဲ <a- phya: kyi:> 发高烧
 အဖျားခတ် ကဲ <a- phya: khat> ①被大物体边缘碰撞, 被稍微刮了一下: ဆင်နာမောင်းလေပွဲ ~ သွားလိုတရာ သုံးပျက်စီးသွားသည်။ 由于受龙卷风边缘扫过全村都被毁了。 ②受一点影响, 稍带受害: ပိုမိုဟာစ် ~ သွားထိန်းပျက်စီးသွားသည်။ 这座城市由于受战争的影响受了点破坏。
 အဖျားချို့ ကဲ <a- phya: khyo> 退烧
 အဖျားဆတ် ကဲ <a- phya: hsout> 退烧
 အဖျားဆွဲ့ ကဲ <a- phya: hsut> ①叫名字中某一个字(表示亲昵): တင်ထွန်းကိုထွန်းလို့ ~ ခေါ်တယ်။ 将“丁香”简称作“吞”。 ②蜻蜓点水, 表面地 ③断章取义
 အဖျားတိုင်း ကဲ <a- phya: tain:> 量体温: ~ ပြုခိုးဝိုင် 体温表
 အဖျားပြုတ် ကဲ <a- phya: pyat> 退烧, 烧退, 痘痊愈